

④(占卜)数字“八” II နဝ၊ <hain:> 已超过结婚年龄的: အပျို ~ 老处女 / လူပျို ~ 老光棍
 တိုင်းဆင် န၊ <hain: hsin> = တိုင်း-န①
 တိုင်းအိနာကောင် န၊ <hain: i na gaun> [英·緬 hyena + ကောင်] 鬣狗
 ဟစ် က၊ <hti> 喊叫, 呼号: အသံကောင်း ~ နေသည်။ 说得
 好听。
 ဟစ်ကြော် က၊ <hit kyaw> 大喊, 呼叫: ~ သံများတည်ညံ
 ဖြစ်သည်။ 喊声连天。
 ဟစ်ကြော်တီးကြော် ကဝ၊ <hit kyaw ti: gyaw> 大喊大叫
 ဟစ်ကြော်မြည်တမ်း က၊ <hit kyaw myi tan:> 大喊, 高喊
 ဟစ်ကြော်ဟည်းကြော် ကဝ၊ <hit kyaw hi: gyaw> 大喊大叫
 ဟစ်ကြိုး က၊ <hit kyo:> 高喊, 喊声震天
 ဟစ်ကြိုး က၊ <hit kyon:> 叫嚷
 ဟစ်ကြိမ်း က၊ <hit kyein:> 高喊; 高声斥责; 叫器
 ဟစ်ကြေး က၊ <hit kywei:> 喊叫, 高呼, 高喊
 ဟစ်ခေါ် က၊ <hit khaw> 呼喊, 呼唤
 ဟစ်ချွန်း က၊ <hit <khyon:> 喊声震天
 ဟစ်ခြိမ်း က၊ <hit khyein:> 响彻云霄
 ဟစ်ငို က၊ <hit ngo> 大哭, 痛哭
 ဟစ်ငြာ က၊ <hit nya> 高喊, 喊叫
 ဟစ်တီးရီးယား န၊ <hit ti: ri: ya:> [英 hysteria] 歇斯底
 里, 精神病
 ဟစ်တိုင် န၊ <hit tain> ①缅甸古代帝王规定允许百姓伸
 冤告状的地方: ဘဝ ~ 诉苦 ②(喻)群众对不合理现
 象提出的意见: ပြည်သူ့ ~ (人民论坛)群众意见
 ဟစ်ထူး က၊ <hit htu:> 大声回答, 喊着回答
 ဟစ်ထုတ် က၊ <hit htout> 喊出
 ဟစ်ပြော က၊ <hit pyaw:> 高声说
 ဟစ်အော် က၊ <hit aw> 高呼, 高喊
 ဟည် နဝ၊ <hi> 响彻云霄: မောင်းသံ ~ သည်။ 锣声震天。
 ဟည်း က၊ <hi:> 震天响
 ဟည်းချ က၊ <hi: khya> = ဟင်းချ-က
 ဟည်းတိုက် က၊ <hi: tait> 船夫呼喊号子
 ဟည်းလည်း က၊ <hi: li:> (古) = ဟင်းလင်း
 ဟည်းဟည်းဟဟဲ ကဝ၊ <hi: hi: he: he:> 大声地, 响声震天
 ဟတ် န၊ <hat> [掸]瀑布
 ဟတ်က န၊ <hat ka> (中国南方的)客家: ~ စကား: 客
 家话 / ~ လူမျိုး: 客家人
 ဟတ်ချိုး မသ၊ <hat khyo:> 打喷嚏的声音
 ဟတ္တနီ န၊ <hat ht-ni> 淫妇
 ဟတ္တပတ် န၊ <hat d-bat> [巴]约两尺半的长度(按佛教教
 规僧侣念经时互相间隔的距离)
 ဟတ္တပါသ် န၊ <hat d-bat> = ဟတ္တပတ်

ဟိတ် I န၊ <heit> [巴]①【佛】因: ~ ခြောက်ပါး: 六因, 即:
 လောဘ ~ 贪婪因 / ဒေါသ ~ 震怒因 / မောဟ ~ 愚
 昧因 / အလောဘ ~ 非贪婪因/အဒေါသ ~ 非震怒因 /
 အမောဟ ~ 非愚昧因 ②名望, 威望: ~ တန်ခိုး: 声望
 ③架势, 模样: ~ လုံးထုတ်သည်။ 装模作样。④预兆: ~
 နိမိတ် 预兆 II အ၊ <heit> 嘿! (提醒别人注意时用)
 ဟိတ်ကြီးဟန်ကြီး ကဝ၊ <heit kyi: han gyi:> 装腔作势, 摆
 臭架子: ~ မလုပ်ပါနဲ့။ 别摆臭架子!
 ဟိတ်စာ န၊ <heit sa> (罕)(一)撮, 微量
 ဟိတ်စီ န၊ <heit si> = ဟိတ်စာ
 ဟိတ်ထုတ် က၊ <heit htout> 摆架子, 炫耀, 神气活现
 ဟိတ်လှုပ် က၊ <heit lout> 装模作样
 ဟိတ်ဟန် န၊ <heit han> 架势, 架子: ~ ဆောင်သည်။ 摆架
 子, 装模作样。 / ~ ထုတ်သည်။ 装模作样。 / ~ ပြသည်။
 摆架子。
 ဟုတ် က၊ <hout> ①正确, 对, 真实, 真是, 是: ဒါကျမှခဲဝဲ
 ~ ဘူး။ 这不是我的铅笔。 / ဒီစာအုပ်မင်းဟာ ~ ရဲ့လား။ 这
 本书是你的吗? / အင်း၊ သမီးပြောတာလဲ ~ ~ ပဲ။ 嗯, 闺
 女说得也对。②真行, 真能干, 了不起: တော်တော် ~ တဲ့
 လူ၊ ဘော်လုံးကိုနောက်ပြန်ကန်ပြီးရိုးသွင်းတတ်တယ်။ 这人真了不
 起, 会倒勾射门。 / ဒါဘာ ~ သေးလဲ။ 这有什么了不起
 的! ③象样, 象话, 对头: ဟေ့ကောင်၊ မင်းလုပ်တာမ ~ သေး
 ပါဘူးကွာ။ 嘿! 你干得太不象话了! / အပြောအဆိုအပြုအ
 မူမ ~ သဖြင့်အိမ်ရှင်အားအလွန်ပင်အားနာစရာကောင်းနေပါသည်။
 言行太不象话了, 真对不起主人。④(古)刮风
 ဟုတ်ကနဲ ကဝ၊ <hout kh-ne:> (风)呼的一声: မီး ~ ငြိမ်း
 သွားတယ်။ 噗地一声火灭了。
 ဟုတ်ကဲ့ အ၊ <hout ke> 是(表同意, 应诺): က။ နက်ဖြန်စော
 စောလာခဲ့။ ခ။ ~ ခင်ဗျား။ 甲: 明天早一点来! 乙: 是! /
 ~ လား။ 是吗? 真是这样吗?
 ဟုတ်စ က၊ <hout sa> 是吗?(表反问的简短说法)
 ဟုတ္တာ က၊ <hout ta> (古)对, 正确
 ဟုတ်တိပတ်တိ ကဝ၊ <hout ti' pat ti'> 正经八百地, 象那么
 回事地, 真正地: မြန်မာစာကို ~ မတတ်။ 并不真正会緬
 文。 / ~ မကြိုးစား။ 没有真正努力。
 ဟုတ္တိဟတ္တိ ကဝ၊ <hout ti' hat ti'> = ဟုတ်တိပတ်တိ
 ဟုတ္တေ က၊ <hout tei> (古)对, 正确
 ဟုတ်တိုင်းမှန်ရာ န၊ <hout tain: hman ya> 真实情况: သတင်း
 စာသည် ~ ကိုသားရမည်။ 报纸要报导真实情况。
 ဟုတ်မှန် နဝ၊ <hout hman> 真实, 确实
 ဟုတ်ရာမှန်ရာ န၊ <hout ya hman ya> 事实
 ဟုတ်ရာ: န၊ <hout ya:> = ဟုတ်လျား
 ဟုတ်လေတမတ် / ဟုတ်လေးတမတ် ကဝ၊ <hout lei d-mat / hout
 lei: d-mat> (古)不尊重, 无礼